

မချီတလိ ကဝါ <m-khyi' t-li'> = မချီတရီ
 မချီတင်ကဲ ကဝါ <m-khyi' tin ge:> 极为悲伤,悲痛欲绝;
 မဆည်နိုင်အောင်မျက်ရည်တွေကျပြီး ~ ဖြစ်နေတယ်။ 不禁热泪
 滚滚,悲痛万分。
 မချီပြုံး နှါ <m-khyi' byon:> 苦笑; သူသည် ~ ကလေးတချက်
 ပြုံးလိုက်သည်။ 他苦笑了一下。
 မချီမချက် ကဝါ <m-khyi' m-khyet> 不堪忍受
 မချီမဆဲ ကဝါ <m-khyi' m-hsa'> = မချီမဆုံ
 မချီမဆုံ ကဝါ <m-khyi' m-hsan'> 痛苦不堪,难以忍受;
 ပြင်းထန်လှသောဝေးနာကို ~ ခံစားနေရရှာသည်။ 痛苦地忍受
 着重病的折磨。
 မချီသွားဖြဲ ကဝါ <m-khyi' thwa: phe:> 苦笑; သူ ~ လုပ်နေ
 တယ်။ 他苦笑着。
 မချေမင် ကဝါ <m-khyei m-ngan> 无礼,不敬; ကျုပ်တို့ကို
 ~ နဲ့ပြောလိုဆုံးမရတာ။ 对我们说话无礼,所以教训他。
 မချီမချင် ကဝါ <m-khyo m-khyin> (表情)不严肃地,嘻
 皮笑脸,皮笑肉不笑; သူ့မျက်နှာထားက ~ နှင့် 他嘻皮笑
 脸的
 မချင်မရဲ ကဝါ <m-khyin' m-ye:> 惆怅,怅惘,怅悵; 不甘
 心,不满足; ဒီဝတ္ထုကိုဖတ်ပြီး ~ ဖြစ်နေသည်။ 读了这部小
 说后心中感到怅惘。
 မချစ်စု နှါ <ma' khyit su'> 一种好杧果; ~ သရက်သီး 马
 其素杧果
 မချစ်ပင် နှါ <m-khyit pin> 【植】生长在克钦邦的一种植物
 (可入药)
 မချစ်ဥ နှါ <m-khyit u'> မချစ်ပင်၏块茎
 မချည်း သါ <m-khyi:> 虽然,尽管(在加重赞扬或讥笑口
 气时用); ယောက်ျားဖြစ် ~ သတ္တိနည်းလှသည်။ 虽然是个男
 子汉却很胆小。
 မချွတ် ကဝါ <m-khyut> 肯定,一定,必定,无疑; ~ အောင်
 ဖြင်ပါလိမ့်မည်။ 必定成功。
 မချွတ်မလွဲ ကဝါ <m-khyut m-lwe:> = မချွတ်
 မချွတ်မချ ကဝါ <m-khyut mout khya'> = မချွတ်
 မချွတ်ကော်နံ ကဝါ <m-khyut ei kan> = မချွတ်
 မဂေ နှါ <m-g-da'> (古印度)摩揭陀国; ~ စကား (古印
 度)摩揭陀语 / ~ ကွန်းစား (古印度)摩揭陀国的量度
 单位 (မဂေကွန်းစား = ၁ပြည့်၊ မြန်မာကွန်းစား = ၁ခွက်)
 မဂဲ နှါ <m-ge:> 身上羽毛有红绿色条纹的一种鸡
 မဂို နှါ <m-go> 一种公鸡,羽毛呈红黄色,形似母鸡
 မသလုလင် နှါ <m-ga' lu' lin> 帝释青年时的名字, (喻)热
 心公益的人
 မပဲမဆည် ကဝါ <m-ngan' m-hse> (书)马上,刻不容缓; ~
 မြန်မြန်လျင်လျင်ပြုလုပ်ဆောင်ရွက်သင့်သည်။ 应该刻不容缓地办
 理。

မစ ကါ <ma' za'> 保佑,救助,接济; ဘုရားကသူတို့ကိုဘယ်
 တော့မှမ ~ ချေ။ 菩萨从来不保佑他们。 / မီးဘေးဒုက္ခသည်
 များအတွက်ကျပ်၁၀၀၀ ~ သွားသည်။ 捐一千元救济火灾灾
 民。
 မစားရတတ် နှါ <m-sa: y-dat> ①缺吃少喝 ②缺吃少喝者
 မစူးမရဲ ကဝါ <m-su: m-ye:> = မချင့်မရဲ
 မစို့မပို့ ကဝါ <m-so' m-po'> 微不足道;少量,少许; ဝမ်းစာ
 စပါးကလေးများ ~ ကျန် ရစ်ကြလေသည်။ 剩下少量口粮。 /
 အရွှေဆီမှရောင်နီအချို ~ ပျိုစပြုလာသည်။ 东方微露曙光。
 မစံမမာ ကါ <m-san s-ma> (古)不能享受(亦写也မံမမာ)
 မစက်မရက် ကဝါ <m-set m-yet> (古)留恋,喜爱
 မစင် နှါ <m-sin> 粪便,屎; ~ ကား 运送粪便的汽车
 မစင်စွန့် ကါ <m- sin sun'> 大便
 မစင်တီးပြင် နှါ <m-sin ti: byin> 粪便
 မစဉ်တရစ် ကဝါ <m-sin t-yit> (古)不适宜,不适当
 မစည်တရစ် ကဝါ <m-si t-yit> = မစဉ်တရစ်
 မစပ်စကား နှါ <m-sat z-ga:> 不相干的话,无关的话
 မစပ်တင့် ကဝါ <m-hsat t-ngan'> = မဆတ်တင့်
 မစပ်တရမ် ကဝါ <m-sat d-yat> 毫无关系
 မစပ်မဟပ် ကဝါ <m-sat m-hat> 毫无关系
 မစိမ်းပင် နှါ <ma' sein: bin> (喻)冷酷无情的女人
 မစွတ်တရွတ် ကဝါ <m-sut t-yut> 少许; ~ ပေးသည်ထက်မပေး
 ပဲနေသည်ကမှတော်ဆုံးမည်။ 少给还不如不给。
 မဆတ်တင်ကဲ ကဝါ <m-hsa' tin' ge:> = မဆုံတင်ကဲ
 မဆာမုန် ကဝါ <m-hsa' y-man> (古) = မဆုံတင်ကဲ
 မဆလာ နှါ <m-hs-la> ①咖喱粉 ②三合土 ③(俚)无用
 的言行; ~ စကား 废话
 မဆလာစက် နှါ <m-hs-la set> 三合土搅拌机
 မဆီမဆိုင် ကဝါ <m-hsi m-hsain> 无关; ~ ဝင်မရွပ်ပါနဲ့။ 跟
 你无关,别来捣乱!
 မဆူးမရဲ ကဝါ <m-hsu: m-ye:> 愤愤不懌,愤然; ~ တရင်လုံး
 ကွဲမည်နယ် 好像肺都要气炸了
 မဆို ပါ <m-hso> 无论……,都……; မည်သူ ~ စည်းကမ်းရှိရ
 မည်။ 无论谁都要遵守纪律。
 မဆိုစမာ I ကါ <m-hso s-ma> 微不足道 II ကဝါ <m-hso
 s-ma> 微不足道,极少
 မဆိုစလောက် ကဝါ <m-hso s-laut> 不值一提,微不足道
 မဆုံတအယ် ကဝါ <m-hsan' d-e> (罕) = မဆုံတင်ကဲ
 မဆုံတင်ကဲ ကဝါ <m-hsan' tin ge:> 负担过重,过量; ပစ္စည်း
 ပစ္စယများကိုသေတ္တာထဲတွင် ~ ထည့်ထားသည်။ 箱子里东西装
 的太多了。
 မဆုံမပြဲ ကဝါ <m-hsan' m-pye:> 过量,超过限度; ~ စား
 တယ်။ 吃撑了。 / မီးရထားတွင် ~ ကြပ်ခဲလိုက်ပါလာသောခရီး
 သည်များ 乘坐着拥挤不堪的火车来的旅客们